

ပစ်ပြေးရေးဝါး နှု၊ <pyit pyei: yei: wa da> 流寇主义, 逃跑主义

ပစ်ဖောက် က၊ <pyit phaut> 发射(炮); အပြောက်၂၁ချက် ~ အလေးပြု၍။ 鸣放礼炮21响致敬。

ပစ်ဖြန့် က၊ <pyit phyan> 撒(网)

ပစ်မှတ် နှု၊ <pyit hmat> ①射击目标; 攻击对象 ②(箭、枪的)靶

ပစ်ရ က၊ <pyit ya> ①(物品)报废, 变成废品: ဝါးထွေးပိယင် ~ လိမ့်မယ်။ 稻谷遭雨浸会报废的。/ စက်ဘီးကိုယ်ပြီး ကတည်းကဖုန်မသုတ်ဆီမထိုးထားယင် ~ မှာပဲ။ 自行车买来以后, 从不擦洗上油, 当然要坏囉! ②损失: ကျနေ့မှာကလေးတယောက် ~ လို့ခွဲ၂ယောက်သာကျန်ပါတော့တယ်။ 我的一个孩子死了, 现只剩下两个了。

ပစ်လွှင့် က၊ <pyit hlwin> 发射: ခိုးပျံ ~ တယ်။ 发射导弹。

ပစ်လွှတ် က၊ <pyit hlut> 发射, 放射

ပစ်သတ် က၊ <pyit that> (用枪、箭等)射死, 打死

ပစ်အား နှု၊ <pyit a:> 火力, 射击能力

ပစ္စာ နှု၊ <pout hsa> [巴](数学、物理等)习题, 问题

ပစ္စာတက် က၊ <pout hsa tet> 询问, 质问, 质询: ဤပြဿနာနှင့်ပတ်သက်ပြီးမကျေနပ်သူအချို့က ~ သည်။ 一些不满意的人对这个问题提出质问。

ပစ္စာတင် က၊ <pout hsa tin> 询问, 提问题

ပစ္စာထုတ် က၊ <pout hsa htout> 询问, 出题

ပစ္စာနာမ်စား နှု၊ <pout hsa nan za:> 【语】疑问代词

ပစ္စာပစ္စည်း နှု၊ <pout hsa pyit si:> 【语】疑问助词, 如: လဲလား၊ နည်း 等

ပစ္စန်း နှု၊ <pout hsan:> 神婆

ပဗ္ဗန် နှု၊ <pyit zon> [巴]雨, 雨神: မိုး ~ ①雨 ②雨神

ပဗ္ဗ နှု၊ <pyin sa> [巴]五

ပဗ္ဗကာနီသီး နှု၊ <pyin sa' ka ni dhi:> 【植】五倍子, 没食子 (Gall Nut)

ပဗ္ဗဂူ နှု၊ <pyin s-gu> 一种药草

ပဗ္ဗဂံ နှု၊ <pyin s-gan> 【数】五边形

ပဗ္ဗဂံတူရှည်ပုန် နှု၊ <pyin s-gan du' shei hman> 【数】五棱柱体

ပဗ္ဗငါးပါး နှု၊ <pyin sa' nga: ba:> ①(药用植物的全株)即: 根、皮、叶、花、果五部分 ②全部, 整个

ပဗ္ဗတေးဂြိုဟ် နှု၊ <byin s-da: gyo / pyin s-da: gyo> [巴]指占星术中的火、水、木、金、土五星

ပဗ္ဗမ နှု၊ <pyin s-ma> [巴]第五

ပဗ္ဗမံတပ်သား နှု၊ <pyin s-man tat tha:> 第五纵队, 奸细

ပဗ္ဗမက္ခရာ နှု၊ <pyin s-met kh-ra> 缅文字母表六组中前五组最后一个字母, 即: ငါးညါတါး၉

ပဗ္ဗဂ္ဂ နှု၊ <pyin s-yu pa> ①五不象(据说它有象的鼻子,

牛的峰, 鲛鱼的尾巴, 羊的角、一只前足、一只后腿), 马的两只耳朵、一只前足、一条后腿) ②五不象舫 ③【植】一种叶细长下垂, 有各种颜色的ရွက်လှပင်

ပဗ္ဗလောဟာ နှု၊ <pyin s-law: ha> 金、银、铜、铁、铅五种金属的合金

ပဗ္ဗလက် နှု၊ <pyin s-let> [巴](迷信)魔法, 巫术

ပဗ္ဗဝဂ္ဂိ နှု၊ <pyin s-wet gi> 【佛】最先听释迦牟尼讲道的五位弟子

ပဗ္ဗသိဝ နှု၊ <pyin s-thi kha> [巴]传说天帝手下的梳着五个发髻的司乐之神。他有一部弯琴, 弹起来极为美妙动听

ပဗ္ဗသိလ နှု၊ <pyin sa' thi la> 【佛】五戒

ပဗ္ဗသိမ် နှု၊ <pyin s-thein kha> [巴] = ပဗ္ဗသိဝ

ပဗ္ဗင်တူရိယာ နှု၊ <pyin zin tu' ri' ya> 五种乐器, 即, 鼓、锣、铃、钹、唢呐。又有一说为, 铜、丝、皮、管、竹

ပဗ္ဗင်း နှု၊ <p-zin:> [巴]和尚: ~ သည်။ 当和尚(或资助某人当和尚)。/ ~ တက်သည်။ 当和尚。

ပဗ္ဗင်း နှု၊ <pyi:> [巴]多, 众多, 繁多, 同义词有: ~ ညိုက် ~ ထူ ~ ထွေး ~ ပေါ့ ~ ပုံ့ ~ ဖြင့် ~ မှမ်း ~ မျှ ~ လှိုင် ~ လှိုင်ခါး ~ ဝန် ~ ဝန်ခါး ~ သီ ~ ယုံ ~ သိမ် 等

ပဗ္ဗင်းတော်သိမ် နှု၊ <pyi: daw thein> 【植】 = ပျဉ်းတော်သိမ်

ပိဋ် နှု၊ <pat> [巴]巴利文词组, 三藏经原文

ပိဋ်ကြွင်း နှု၊ <pat kywin:> 注释时被遗漏的巴利文词组

ပိဋ်ဆင့် နှု၊ <pat hsin> 缅文送字, 如: ဆတ္တ၊ ဥက္ကဋ္ဌ၊ ပုဂ္ဂိုလ်၊ ပဏ္ဍာ 等

ပိဋ်ပျက် နှု၊ <pat pyet> 语法有错误的巴利文词组

ပိဋ်လျှောက် I က၊ <pat shaut> 按巴利文词序直接翻译

II နှု၊ <pat shaut> 按巴利文词序直接翻译的

ပဏ္ဍိတ နှု၊ <pan di' ta> [巴]学者, 博学之士

ပဏ္ဍိတဗ္ဗလောဟာ နှု၊ <pan du' k-b-la> [巴]佛教谓天帝释之宝座

ပဏ္ဍိတ် နှု၊ <pan dout> [巴]两性人, 阴阳人

ပဏ္ဍိတ် နှု၊ <pan deit> [巴]学者, 博学之士

ပဏ္ဍာ နှု၊ <p-na> [巴]①致……信件, 照会 ③礼物, 礼品, 贡品: ~ ဆက်ပြည်နယ် 附属国, 藩属

ပဏ္ဍာကာရ နှု၊ <p-na ka ra> [巴]礼物, 礼品, 贡品

ပဏ္ဍာတော် နှု၊ <p-na daw> 贿赂, 私礼

ပဏ္ဍာထံပို့ နှု၊ <p-na d-zo:> 贿赂, 私礼

ပဏ္ဍာသ I က၊ <p-na tha> 送礼, 进贡 II နှု၊ <pan'na tha> 五十

ပိဏ္ဍိတဝေဒနာ နှု၊ <pein d-bat hsun: / bein d-bat hsun:> 和尚每天出外化缘得来的斋饭

ပိဏ္ဍိတဝေဒနာ နှု၊ <pein d-bat du' din> 决心自己每天外出